

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၂၃ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)

ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့်စပ်လျဉ်း၍
အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထိုဥပဒေ၏ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ဇယားပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများအနက် ဝန်ဆောင်မှု (၁၂) မျိုးနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း ဖြစ်ပါသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၂။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် ဝန်ဆောင်မှုဆောင်ရွက်ပေးသူများက ဝန်ဆောင်မှုရယူသူများထံမှဝန်ဆောင်ခနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ထည့်သွင်းကောက်ခံရန် မလိုအပ်သည့် ဝန်ဆောင်မှု (၁၂) မျိုးနှင့်စပ်လျဉ်း၍ ဤဝန်ကြီးဌာနက မည်သို့အဓိပ္ပာယ်ဖွင့်ဆိုကြောင်း ရှင်းလင်းအသိပေးချက်ဖြစ်ပါသည်။

အကျိုးသက်ရောက်သူများ

၃။ ဤထုတ်ပြန်ချက်သည် ဝန်ဆောင်မှုဆောင်ရွက်ပေးသူ အခွန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူများအပေါ် အကျိုးသက်ရောက်ပါသည်။

သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်

၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ဝန်ဆောင်မှုဆောင်ရွက်ပေးသူ အခွန်ထမ်းသည် ဝန်ဆောင်မှုရယူသူများအတွက် မိမိကဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် ဝန်ဆောင်ခနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို ထည့်သွင်းကောက်ခံရန် တာဝန်ရှိပါသည်။

၅။ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) တွင် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်စေရမည့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားများကို ပြဋ္ဌာန်းထားပါသည်။

အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်

၆။ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ၂၄-၉-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၃၀ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေ၏ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ပါ ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားများမှအပ ကျန်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။

၇။ အဆိုပါ အခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ကို ရှင်းလင်းစွာသိရှိမှသာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် မှန်ကန်ထိရောက်စွာ ကောက်ခံဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၈။ သို့ဖြစ်ပါ၍ အဆိုပါ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထိုဥပဒေ၏ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ဇယားပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများအနက် ရှင်းလင်းဖော်ပြရန်လိုအပ်သည့် ဝန်ဆောင်မှု(၁၂)မျိုး၏ အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်များကို အောက်ပါအတိုင်း ထုတ်ပြန်သတ်မှတ်လိုက်သည် -

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
၁	၃	ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှုလုပ်ငန်း။	ယဉ်ကျေးမှုဆိုင်ရာ နေရာများ၊ ပြတိုက်၊ စာကြည့်တိုက်များအတွင်း ဝင်ခကောက်ခံခြင်း၊ မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် သရုပ်ဆောင်ခြင်း၊ ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။ (ဖျော်ဖြေမှု လုပ်ငန်းများ မပါဝင်ပါ။)
၂	၄	ယာဉ်များရပ်နားရန် နေရာငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။	မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးအစရှိသည့် ယာဉ်များရပ်နားရန် နေရာပေးဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါသည်။ (ယာဉ်အရောင်းပြခန်း နေရာငှားရမ်းခြင်း၊ ယာဉ်သိမ်းဆည်းရန် ဂိုဒေါင်ငှား ရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ မပါဝင်ပါ။)

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
၃	၇	လမ်းအသုံးပြုခ ကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်း။	လမ်း၊တံတားအသုံးပြုခကောက်ခံသည့်လုပ်ငန်းများ ပါဝင်သည်။
၄	၈	ပြည်တွင်း ပြည်ပလေကြောင်းခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း။	ပြည်တွင်း သို့မဟုတ် ပြည်ပခရီးစဉ်များတွင် ခရီးသည်(များ) ကို အခကြေးငွေ ရယူပို့ဆောင်ရန် လေယာဉ်ဖြင့် ဆောင်ရွက်သော လုပ်ငန်း၊ ပြည်တွင်း ပြည်ပခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ရောင်းချခြင်း နှင့် ခရီးသည်လေဆိပ်ခန်းမ အသုံးပြုခြင်းသည် လေဆိပ်ခန်းမ အသုံးပြုခဟု သီးခြားတောင်းခံငွေ မရရှိသည့် ခရီးသည်လေဆိပ်ခန်းမ အသုံးပြုခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ မြေပြင်ဝန်ဆောင်မှု ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ပါဝင်သည်။ { ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများ မြေပြင်ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်း လုပ်ငန်းတွင် ခရီးသည်များ လေယာဉ်ပေါ်တင်၊ ချခြင်း ကိစ္စများ (Passenger Handling)၊ ခရီးသည်များ၏ ကုန်ပစ္စည်း တင်၊ ချပေးခြင်းကိစ္စများ (Baggage & Cargo Handling)၊ လေယာဉ်ဆိုက်ရောက်ထွက်ခွာကိစ္စများ (Ramp Handling)၊ လေယာဉ်ပေါ်တွင် ခရီးသည် ကျွေးမွေးရန် အစားအသောက် တင်ဆောင်ခြင်း (Catering Services)၊ လေယာဉ်ပေါ် သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း (Cabin Clearing) များ ပါဝင်သည်။ }
၅	၉	အများပြည်သူခရီးသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း။	အောက်ပါလုပ်ငန်းများကို ဆိုလိုပါသည်- -ခရီးစဉ် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ အခကြေးငွေရယူ၍ သော်လည်းကောင်း၊ အကျိုးကျေးဇူးတစ်ခုခုအတွက် သော်လည်းကောင်း၊ သတ်မှတ်ခရီးစဉ်အတိုင်း

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
			မော်တော်ယာဉ်ဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်သည့် လုပ်ငန်း။ -ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုသည်မှာ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်ကို ငှားသူအသီးသီးအား အဆက်မပြတ် အချိန်ကာလ အပိုင်းအခြားအတွက် တစ်ဦးတည်း အသုံးပြုရန် ပေးအပ်ခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်သော်လည်းကောင်း၊ ငှားသူအသီးသီး၏ သီးခြားလိုအပ်ချက်အတိုင်း ပြည့်စုံစေရန်ရည်ရွယ်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သော်လည်းကောင်း၊ လူတစ်ဦးနှင့် ဖြစ်စေ၊ လူတစ်ချို့နှင့်ဖြစ်စေ အဆက်မပြတ် ပြုလုပ်သော ပဋိညာဉ်များအရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးသည့် လုပ်ငန်း။
၆	၁၀	ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်သည့် စာတိုက် ဝန်ဆောင်မှုလုပ်ငန်း	-ပြည်တွင်း/ ပြည်ပသို့ပေးပို့သည့် ချောစာ/ ချောပစ္စည်းများကို ရိုးရိုး၊ မှတ်ပုံတင်ချောပို့နှင့် အမြန်ချောပို့စနစ်ဖြင့် လက်ခံပေးပို့ခြင်းလုပ်ငန်း၊ -နိုင်ငံအတွင်းပေးပို့သည့် တန်ဘိုးပေးရွေးချောစာ/ ချောထုပ်များအတွက် ငွေကောက်ခံခြင်း၊ -ငွေလွှဲ/ ငွေပို့လုပ်ငန်းများ၊ -အိမ်တိုင်ရာရောက်ချောစာ/ ချောပစ္စည်းများ လက်ခံခြင်း၊ -ကိုယ်စားငွေ ကောက်ခံခြင်းလုပ်ငန်း၊ -စာတိုက် သေတ္တာငှားရမ်းခြင်း၊ ပြည်ပမှ

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
			ဝင်ရောက်လာသော ချောထုပ်များအား သိုလှောင်သိမ်းဆည်းပေးခြင်းနှင့် ပြည်ပမှ ပြန်လည်ပေးပို့သော ချောထုပ် (Returned Parcel) များအတွက် ငွေကောက်ခံခြင်း၊ -တယ်လီဖုန်းအခွန်ငွေတောင်းခံလွှာ ပေးဝေခြင်းနှင့် ကောက်ခံခြင်း၊ -ကြေးနန်းလုပ်ငန်းများ၊ -စာတိုက် အဆောက်အဦ မြေနေရာတွင် အများပြည်သူများ လွယ်ကူ သက်သာအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် မြန်မာ့စာတိုက် လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့်လုပ်ငန်းများ ဝန်ဆောင်မှုပေးခြင်း။
၇	၁၁	ပညာရေးဝန်ဆောင်မှုလုပ်ငန်း။	ပုဂ္ဂလိက အပါအဝင်ဖြစ်သည့် စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ပါဝင်သည်။
၈	၁၃	ခန္ဓာကိုယ်အလှပြုပြင်ခြင်းမှ အပဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း။	ဆေးကုသခြင်းလုပ်ငန်း၊ ရောဂါရှာဖွေခြင်း လုပ်ငန်းများပါဝင်သည်။ (ခန္ဓာကိုယ် အလှပြင်ခွဲစိတ်မှုလုပ်ငန်း၊ ကျန်းမာရေး လေ့ကျင့်မှုလုပ်ငန်းများ မပါဝင်ပါ။)
၉	၁၈	အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။	တည်ဆဲဥပဒေများအရ ဆောင်ရွက်သည့် အသေးစားငွေချေးလုပ်ငန်းများ၊ လိုင်စင်ရ အပေါင်ဆိုင်လုပ်ငန်းများ ပါဝင်ပါသည်။
၁၀	၁၉	အရင်းအနှီး ဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။	အရင်းအနှီးဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆိုရာ၌ စတော့အိတ်ချိန်း လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ငွေချေးသက်သေခံလက်မှတ်နှင့် စပ်လျဉ်းသည့် အောက်ပါ

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
			လုပ်ငန်းများ ပါဝင်သည်- (၁) ငွေချေးသက်သေခံလက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်း။ (၂) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခြင်း။ (၃) ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိ ရောင်းချခြင်း။ (၄) ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးခြင်း။ (၅) ငွေချေးသက်သေခံလက်မှတ်များ အပ်နှံမှု လက်ခံခြင်းနှင့် စာရင်းရှင်းလင်းခြင်း။ (၆) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က အမိန့်ကြော်ငြာ စာထုတ်ပြန်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းဟု သတ်မှတ်သည့် လုပ်ငန်း ဆောင်ရွက်ခြင်း။
၁၁	၂၀	ဘဏ်နှင့် ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း။	ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများက ဆောင်ရွက်သည့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆိုလိုသည်။
၁၂	၂၇	စက်မှုလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများ။	စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်း များတွင် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ ထုတ်လုပ်ပေးခြင်း၊ ငှားရမ်းခြင်း၊ ကိုင်တွယ် အသုံးပြုဆောင် ရွက်ပေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများနှင့်ပတ်သက်၍ လေ့ကျင့် သင်ကြားပေးခြင်း၊ စက်မှုလယ်ယာ စနစ်ကျလယ်ယာ

စဉ်	အမှတ်စဉ်	ဝန်ဆောင်မှုအမျိုးအစား	ရှင်းလင်းဖော်ပြချက်
			မြေများ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့ကို ဆိုလိုသည်။

စိုးဝင်း

ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စာစ / ဘဏ္ဍာ - ၂ / ၁ / ၂၉၅ (၅၉၆/၂၀၂၀)

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

မြန်မာနိုင်ငံစာရင်းကောင်စီ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများအားလုံး

ဦးဆောင်ညွှန်ကြားရေးမှူး

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

ဤဝန်ကြီးရုံး၊ ဌာနခွဲများအားလုံး

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်

စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

(မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းပေးနိုင်
ပါရန် မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။)

(ညီနောင်အသင်းများအား ထပ်မံဖြန့်ဝေ
ပေးပါရန် မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါ
သည်။)

အမိန့်အရ


6/2/2020
(ထွန်းထွန်းနိုင်)

အမြဲတမ်းအတွင်းဝန်
 ၁